

ရှေးဟောင်း နှု၊ <shei: bya> 从前,古时候
 ရှေးဖြစ် နှု၊ <shei: byit> 往事
 ရှေးဖြစ်နောက်ဖြစ် နှု၊ <shei: byit naut phyt> 往事
 ရှေးဖြစ်နောက်ဟောင်း နှု၊ <shei: byit naut haun> = ရှေးဟောင်းနောက်ဖြစ်
 ရှေးဖြစ်ဟောင်း နှု၊ <shei: byit haun> 往事
 ရှေးဘဝ နှု၊ <shei: b-wa> 前世
 ရှေးဘုန်းကံ နှု၊ <shei: phon: kan> = ရှေးဘုန်းရှေးကံ
 ရှေးဘုန်းရှေးကံ နှု၊ <shei: phon: shei: kan> 前世积的德, (今世能见报应的)前世所修的福
 ရှေးပထမကံ ကဝါ၊ <shei: m-hswa' ga> 很早以前: ~ ထိုင်ပင်ပေးလေ၏။ 早就商量过。
 ရှေးမိနောက်မိ နှု၊ <shei: hmi naut hmi> = ရှေးမိနောက်မိ
 ရှေးမိနောင်မိ နှု၊ <shei: hmi hnaun: hmi> = ရှေးမိနောက်မိ
 ရှေးမူ နှု၊ <shei: mu> 传统模式, 传统习俗: ~ ဟောင်းကို ပြန်ပြောင်းအောက်မေ့သတိရခြင်း။ 怀古, 怀旧。 / ~ နန်းရာ ဝါပုဂ္ဂိုလ်၏ နှု၊ <shei: mu> 传统模式, 传统习俗: ~ ဟောင်းကို ပြန်ပြောင်းအောက်မေ့သတိရခြင်း။ 怀古, 怀旧。 / ~ နန်းရာ ဝါပုဂ္ဂိုလ်၏ နှု၊ <shei: mu> 传统模式, 传统习俗: ~ ဟောင်းကို ပြန်ပြောင်းအောက်မေ့သတိရခြင်း။ 怀古, 怀旧。 / ~ နန်းရာ ဝါပုဂ္ဂိုလ်၏
 ရှေးရေစက် နှု၊ <shei: yei zet> 前世姻缘, 缘分; 前世积的德
 ရှေးရိုး I နှု၊ <shei: yo> 老传统, 老习惯 II နှု၊ <shei: yo> 传统的, 习惯的: ~ စကား: 传统说法, 老话 / ~ ထုံးစံ: 传统习惯, 古老习俗 / ~ ဓလေ့: 传统习惯 / ~ ပုံပြင်: 传统故事 / ~ သီချင်း: 古典歌曲, 古曲 / ~ အက: 古典舞蹈 / ~ အယူဝါဒ: 古老的信仰
 ရှေးရိုးကျ က၊ <shei: yo: kya> 陈旧
 ရှေးရိုးစောင့်ထိန်း က၊ <shei: yo: saun' htein> 守旧
 ရှေးရိုးစဉ်လာ I နှု၊ <shei: yo: sin la> 传统习惯 II <shei: yo: sin la> 传统的
 ရှေးရိုးဦးကိုင် နှု၊ <shei: yo: u: gain> 领导者, 首创者
 ရှေးရှု က၊ <shei: shu> = ရှေးရှု
 ရှေးရှု က၊ <shei: shu> = ရှေးရှု
 ရှေးရှေး နှု၊ <shei: shei> 古时, 古代
 ရှေးရှေးနောင်နောင် နှု၊ <shei: shei: hnaun: hnaun> 过去, 昔日; 往事: ~ တကာတွေကိုပြန်ပြောမနေပါနဲ့တော့။ 别提往事了。
 ရှေးလုလင် နှု၊ <shei: lu' lin> 先遣部队, 先锋, 前哨
 ရှေးလူ နှု၊ <shei: lu> 古人, 原始人
 ရှေးလူကြီး နှု၊ <shei: lu gyi> 先人, 先世, 先辈
 ရှေးလူဟောင်း နှု၊ <shei: lu haun> = ရှေးလူကြီး
 ရှေးဝဋ် နှု၊ <shei: wut> 【宗】前世造下的孽
 ရှေးသရောခါ နှု၊ <shei: th- yaw: kha> 古时候, 从前
 ရှေးသူဟောင်း နှု၊ <shei: thu haun> 先人, 先世
 ရှေးသက်ဦးခေတ် နှု၊ <shei: thet u: khit> 原始社会
 ရှေးဟောင်း နှု၊ <shei: haun> 古老的: ~ စကား: 古语, 古话 / ~ စာပေ: 古代文学, 古典文学 / ~ ပစ္စည်း: 古

董, 文物 / ~ ပစ္စည်းရှာဖွေထူးပေရေ: 发掘文物 / ~ မင်းနေပြည်: 古都 / ~ လူ: 原始人 / ~ သုတေသနဌာန: 考古部门 / ~ သုတေသနပညာရှင်: 考古学家
 ရှေးဟောင်းနောင်ဖြစ် နှု၊ <shei: haun: hnaun: byit> 往事, 旧事
 ရှေးအစွဲ နှု၊ <shei: a-swe> 旧思想, 保守思想: ကျွန်တော်တို့ ဘိုးဘေးများသည်ကျွန်တော်တို့ထက် ~ ပိုကြီးချင်ကြီးကြပေမည်။ 我们的祖先可能比我们更保守。
 ရှေးအတိထေ နှု၊ <shei: a-ti dei> 往昔, 古时
 ရှေးအထက်ကာရီ နှု၊ <shei: a-htet ka yi> = ရှေးသရောခါ
 ရှေးအထက်ကျော်ကာရီ နှု၊ <shei: a-htet kyaw ka yi> = ရှေးသရောခါ
 ရှေးအထက်ကျော်ကာလ နှု၊ <shei: a-htet kyaw ka la> = ရှေးသရောခါ
 ရှေးအစွဲ နှု၊ <shei: a-dun> 古时候
 ရှေးအဖိုးအဖွား နှု၊ <shei: a-bo: a-bwa> 祖先, 祖宗
 ရှေးဦး I နှု၊ <shei: u> 首先 II နှု၊ <shei: u> 最先的
 ရှေးဦးပဌာန I နှု၊ <shei: u: p-ht-ma> 首先 II နှု၊ <shei: u: p-ht-ma> 最先的
 ရှေးဦးဖခင်ကြီး နှု၊ <shei: u: pha' gin gyi> 始祖, 鼻祖
 ရှေးဦးဆံ့ ကဝါ၊ <shei: u: m-hswa> 首先, 早先: ~ ပြောသောစကား: 开头说的话
 ရှေးဦးရှေးဟောင်း နှု၊ <shei: u: shei: bya> 首先, 最先
 ရှေးဦးလက်မှန် ကဝါ၊ <shei: u: let mun> 首先
 ရှေးဦးသူနာပြု နှု၊ <shei: u: thu na byu> 急救(指送医院前的护理)
 ရှေးဦးသင်တန်းစာ နှု၊ <shei: u: dhin phat sa> 初级读物
 ရှု က၊ <she> (人群或复数事物)躲, 躲开, 让开, 消散, 散开, 闪开: ဝေးရာသို့ ~ ကြလေသည်။ 躲得远远的。 / ဘေးရန် ~ ပါစေ။ 祝(你)平安。 / လူအုပ်ကဘေးဘက်သို့ ~ ပေးလေသည်။ 人群闪到两旁
 ရှုကနဲ ကဝါ၊ <she: g-ne> 唰地一下子: ပရိသတ်ကြီးက ~ ဖယ်ပေးကြတယ်။ 观众一下子闪开了。
 ရှုခတ် နှု၊ <she: khat> 细刨
 ရှုခွာ က၊ <she: khwa> = ရှု
 ရှုဖယ် က၊ <she: phe> = ရှု
 ရှုဖွဲ မသ၊ <she: she> (响声) 噼噼, 嗒嗒, မီးထဲရေကျလို့ ~ မြည်သည်။ 水滴到火里噼噼作响。 / သစ်ရွက်များတ ~ မြည်သည်။ 树叶哗哗作响。
 ရှုခွာ က၊ <shaw> = လျှော့
 ရှုခွာ နှု၊ <shaw> 差劲, 没用 = လျှော့
 ရှုခွာ နှု၊ <shaw> [英 shawl] 披巾, 围巾(多指女用): ~ စောင်: 披肩 / ~ တဘက်: 披肩 / ~ ပုဝါ: 披肩
 ရှုခွာကနဲ ကဝါ၊ <shaw: g-ne> 出溜, 顺溜: ရေခဲပြင်ပေါ်မှာ